

34 CFR § 300.154(d)(2)(v) အရ နှစ်စဉ် သတ်ပေးအကြောင်းကြားချက်

မသန်စွမ်းသူများ ပညာရေးအက်ဥပဒေ Individuals With Disabilities Education Act (IDEA) ကို အကောင်အထည် ဖော်သည့် နည်းဥပဒေများအရ၊ ခံစားခွင့်ရှိသော ကျောင်းသားများ၏ မိဘများသည်၊ ကျောင်းခရိုင်၏ စွမ်းဆောင်နိုင်မှု အရ ပုဂ္ဂလိက အာမခံသော်လည်းကောင်း၊ မက်ဒီကေ့စ် (Medicaid) ကဲ့သို့သော အစိုးရ ခံစားခွင့်သော်လည်းကောင်း၊ အချို့ သော အခွင့်အရေးများကို ခံစားခွင့် ရှိပါသည်။ ဤသို့ဖြင့် ကျောင်းတွင် အချို့သောဝန်ဆောင်မှုများအတွက် ပေးရန် အထောက်အကူ ဖြစ်စေပါသည်။ ဤအခွင့်အရေးများကို အောက်တွင် ဖော်ပြထားပါသည်။

1. **သင့်အနေဖြင့် နားလည်နိုင်သော ဘာသာစကားဖြင့် သတ်ပေးအကြောင်းကြားချက်ကို ရရှိပိုင်ခွင့်ရှိသည်။** ကျောင်းခရိုင် က သင်၏အခွင့်အရေးများနှင့် ပတ်သက်၍ စာဖြင့်ရေးသား အကြောင်းကြားချက်ကို ပေးပို့ရမည်။ ယင်းသည် သာမန် ပြည်သူများ နားလည်နိုင်သော စာဖြင့်ရေးသားထားရမည်။ သို့မဟုတ် မိဘ၏ မိခင်ဘာသာစကား၊ သို့မဟုတ် ဤသို့ ဆောင်ရွက်ရန် သေချာ မဖြစ်နိုင်ပါက၊ ကျောင်းသားမိဘက သုံးစွဲသော အခြားသော ဆက်သွယ်ရေးပုံစံများဖြင့် သိရှိစေရ မည်။

2. **သင့်ကလေး၏ လျှို့ဝှက်ရမည့်ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း အချက်အလက်များကို သင်၏ ဆန္ဒမပါရှိဘဲ ထုတ်ဖော်မည် မဟုတ်ပါ။** မိသားစု ပညာရေးအခွင့်အရေးများ နှင့် ပုဂ္ဂလိက လုံခြုံရေး အက်ဥပဒေ (FERPA) နည်းဥပဒေ အရ 34 CFR အပိုဒ် 99 နှင့် IDEA နည်းဥပဒေ §300.622 အရ ကျောင်းခရိုင်သည်၊ (ဥပမာ- Medicaid ကဲ့သို့သော) ပြည်နယ် အစိုးရ ခံစားခွင့်များ၊ သို့မဟုတ် အာမခံ အစီအစဉ်များ စီမံဆောင်ရွက်ရန် တာဝန်ရှိသည့် အေဂျင်စီများသို့၊ လျှောက်ထားရန်ကိစ္စ အတွက် သင့်ကလေး၏ ပုဂ္ဂိုလ် ရေးဆိုင်ရာ သတ်မှတ်ဖော်ထုတ်နိုင်သည့် သတင်းအချက်အလက်များကို ဖော်ပြခြင်း မပြု မိ၊ မိဘများ၏ သဘောတူညီချက်ကို ရယူရမည်။

3. **သင့်ကလေးအတွက် သင်ကကျင့်ကျရန် မလိုအပ်ဘဲ၊ အထူးပညာရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုများ ရရှိပိုင်ခွင့် ရှိသည်။** ဆိုလိုသည်မှာ၊ IDEA ဥပဒေအောက်တွင် ခံစားခွင့်ရှိသော ကလေးအတွက်၊ အခမဲ့နှင့် သင့်လျော်သော အစိုးရ ပညာရေး ("FAPE") ပေးအပ်ရန် လိုအပ်သော ဝန်ဆောင်မှုများအတွက် ကျောင်းခရိုင်သည်...

- ကလေးက FAPE ကို ခံစားရရှိနိုင်ရန်အတွက် အစိုးရ ခံစားခွင့်များ၊ သို့မဟုတ် အာမခံ အစီအစဉ်များသို့ လျှောက်ထားရာ၌ မိဘများ၏ လက်မှတ်ရေးထိုးမှု မလိုအပ်ပါ။
- ဤအပိုင်းကဏ္ဍအတွက် ဝန်ဆောင်မှုများအတွက် လျှောက်ထားရာ၌၊ လျှော့ပေါ့ပေးနိုင်သည့် ပေး ဆောင်မှုများ၊ သို့မဟုတ် ပူးတွဲပေးဆောင်ရမည့်ကိစ္စများ စသည်ကဲ့သို့သော အိမ်ထဲမှစိုက်ထုတ်ပေး ဆောင်မှုမျိုး မိဘများက ကျသင့်ရန် မလိုအပ်ပါ။ မိဘများက ကျသင့်ပေးဆောင်ရန် လိုအပ်သော အချို့သော ကိစ္စများကိုမူ ပေးဆောင်ရမည်။

- အစိုးရ ခံစားခွင့်များ၊ သို့မဟုတ် အာမခံ အစီအစဉ်များသည်၊ အကယ်၍ အသုံးပြုပါက အောက်ပါအခြေ အနေများအတိုင်း ဖြစ်လျှင် အသုံးမပြုဘဲ နေနိုင်သည်။
 - ရရှိမည့် တစ်သက်တာ ခံစားခွင့် (lifetime coverage) ကို လျော့နည်းစေမည်ဆိုလျှင်၊ သို့မဟုတ် အခြားသော အာမခံ ခံစားခွင့်များကို လျော့နည်းစေမည် ဆိုလျှင်၊
 - ဤရလဒ်ကြောင့် အစိုးရ ခံစားခွင့်များ၊ သို့မဟုတ် အာမခံ အစီအစဉ်များက ပေးဆောင်မည့် (ကလေးက ကျောင်းတွင် ရှိနေစဉ် ကျောင်းချိန်ပြင်ပတွင် လိုအပ်သော) ဝန်ဆောင်မှုများ အတွက် မိသားစုက ကျသင့်ကုန်ကျခံရမည်ဆိုလျှင်၊
 - ပရီမီယံကြေးများကို မြင့်လာစေမည် ဆိုလျှင်၊ သို့မဟုတ် ခံစားခွင့်များ၊ သို့မဟုတ် အာမခံများ ကို ရပ်ဆိုင်းသွားစေမည်ဆိုလျှင်၊ သို့မဟုတ်-
 - စုပေါင်း၍ ကျန်းမာရေးနှင့် ပတ်သက်သော ကုန်ကျစားရိတ်များအတွက်၊ အိမ်နှင့် ရပ်ရွာ အခြေပြု ကင်းလွတ်ခံစားခွင့်များ ဆုံးရှုံးနှစ်နာရမည့် အန္တရာယ်ရှိနေသည်ဆိုလျှင်..

4. **သင်၏သဘောတူညီ ဆန္ဒကို အချိန်မရွေး ပြန်ပယ်ဖျက်နိုင်သည်။** တစ်ကြိမ်တစ်ခါ သင်က (ဥပမာ- Medicaid ကဲ့သို့သော) အစိုးရခံစားခွင့်များ၊ သို့မဟုတ် အာမခံ အစီအစဉ်များကို စီမံအုပ်ချုပ်ရန် တာဝန်ရှိသော အေဂျင်စီများသို့ သင့်ကလေး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖွင့်ဟပေးရန် သဘောတူထားပြီး ဖြစ်သော်လည်း၊ FERPA နည်းဥပဒေအောက်တွင် သင့်လိုအပ်သည့်အချိန်၌ သင်၏သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းရန် တရားဝင် ဥပဒေ ကြောင်းအရ အခွင့်အရေးရှိသည်။

5. **အကယ်၍ သင်က ဆန္ဒသဘောမတူကြောင်း ငြင်းပယ်ပါက၊ သို့မဟုတ် သဘောတူညီချက်ကို ပယ်ဖျက်ပါက ကျောင်း ခရိုင်သည် လိုအပ်သော ဝန်ဆောင်မှုများကို သင်က ကုန်ကျခံရန် မလိုအပ်ဘဲ ဆက်လက်၍ ပေးဆောင်ရမည်။** သင်က (ဥပမာ- Medicaid ကဲ့သို့သော) အစိုးရခံစားခွင့်များ၊ သို့မဟုတ် အာမခံ အစီအစဉ်များကို စီမံအုပ်ချုပ်ရန် တာဝန်ရှိသော အေဂျင်စီများသို့ သင့်ကလေး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖွင့်ဟပေးရန် ငြင်းပယ်ပါက၊ သို့မဟုတ် သင်က သဘောတူညီချက်ပေးပြီးနောက် ပြန်လည်ရုပ်သိမ်းပါက၊ ကျောင်းခရိုင်အနေဖြင့် မိဘများထံသို့ ကုန်ကျစားရိတ် မရှိစေရဘဲ လိုအပ်သော ဝန်ဆောင်မှုများ သေချာပေးဆောင်ရန် ပျက်ကွက်ခြင်း မရှိစေပါ။